

Deu

Chapter 20

Burmese Interlinear

Reference: Burmese Judson Bible (1835)

ႃႃႃႃ	ႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	-ႃႃ	ႃႃႃႃႃႃ	ႃႃႃႃ	ႃႃ	1
-နှင့်ရထား	မငြိမ်း	-နှင့်မငြိမ်းလျှင်-သင်	သင်-၏ရန်သူများ	-အပေါ်	-စစ်ပွဲ-သို့	ထွက်လျှင်-သင်	-သေအခါ	
H7393		H7200	H0341		H4421	H3318		
ႃႃႃႃ	ႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃ	ႃႃႃႃ	ႃႃ	ႃႃ	
ထာဝရဘုရား	-အကခြင်းမူကား-	-သူတို့-ကို	ကကြက်လိမ့်မည်-သင်	-မ	-သင့်-ထက်၍	များသေ	လူများ	
H3068		H1992	H3372	H3808				
		ႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃႃ		
		အိဂျစ်	-ပညိ-မှ	-သင့်-ကိုတင်ခဲ့သူ	-သင့်-နှင့်အတူ	သင်-၏ဘုရားသခင်		
		H4714	H0776	H5927		H0430		

သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သေအခါ၊ ကိုယ်ထက်သာ၍ များသေမငြိမ်း၊ ရထား၊ လူတို့ကို မငြိမ်းလည်း မကကြက်နှင့်။ သင့်ကို အဲဂုတ္တု ပညိမှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။

ႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃႃ	-ႃႃ	ႃႃႃႃႃႃ	ႃႃႃႃ	2
-ယဇ်ပုရဇာတိတ်	-နှင့်ချစ်ကပ်လိမ့်မည်	-စစ်ပွဲ	-သို့	-သင်တို့ချစ်ကပ်လာသေအခါ	-နှင့်ဖွဲ့လိမ့်မည်	
H3548	H5066	H4421	H0413	H7126	H1961	
			ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	
			-လူများ	-သို့	-နှင့်ပခြာဆိုလိမ့်မည်-သူ	
				H0413	H1696	

စစ်တိုက်ချိန်နီးသေအခါ၊ ယဇ်ပုရဇာတိတ်တို့ သည် ချဉ်း၍၊

ႃႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	3
-စစ်ပွဲ-သို့	-ယနဇ	ချစ်ကပ်သူများ	သင်တို့	ကုသရလေ	ကငြိလေ	-သူတို့-ထံသို့	-နှင့်ပခြာဆိုလိမ့်မည်-သူ
H4421	H3117	H7131		H3478	H8085	H0413	H0559
		-ႃႃ	ႃႃႃႃႃ	ႃႃႃႃ	-ႃႃ	ႃႃႃႃႃ	-ႃႃ
		-မ	သင်တို့-၏နှလုံးသား	ပျော့အားလျှော့ရမည်	-မ	သင်တို့-၏ရန်သူများ	-အပေါ်
		H0408	H3824	H7401	H0408	H0341	
ႃႃႃႃႃႃ	ႃႃႃႃႃ	-ႃႃ	ႃႃႃႃႃ	-ႃႃ	ႃႃႃႃႃ		
-သူတို့-ရှေ့-မှ	ထိတ်လန့်လိမ့်မည်	-နှင့်မ-	အလွတ်အလျှင်ခမြီးကငြိမ့်မည်	-နှင့်မ-	ကကြက်ကငြိမ့်မည်-သင်တို့		
H6440	H6206	H0408	H2648	H0408	H3372		

အိုကုသရလေအမျိုးသားတို့၊ ယနဇ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကပြု၍ သူတို့ကဖြင့် စိတ်ပျက်ခြင်း၊ ကကြက်ခွဲခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း မရှိကနှင့်။

ႃႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	ႃႃ	4
-တိုက်ခိုက်ရန်	-သင်တို့-နှင့်အတူ	-သွားသူ	သင်တို့-၏ဘုရားသခင်	ထာဝရဘုရား	-အကခြင်းမူကား	
		H1980	H0430	H3068		
	ႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃႃ	ႃႃႃႃ	ႃႃႃ	
	-သင်တို့-ကို	-ကယ်တင်ရန်	သင်တို့-၏ရန်သူများ	-နှင့်	-သင်တို့-အတွက်	
	H0853	H3467	H0341			

အကခြင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပခြာဆိုရကနှင့်။

၇၂၅၂ ၇၂၅၃ ၇၂၅၄ ၇၂၅၅ ၇၂၅၆ ၇၂၅၇ ၇၂၅၈ ၇၂၅၉ ၇၂၆၀
 -အရာ -လူ -မည်သူ- -ပုံရိပ်- -လူများ -သို့ -သီတင်းပတ်များ -နှစ်ပတ်ပြည့်- -သူတို့

5

၇၂၆၁ ၇၂၆၂ ၇၂၆၃ ၇၂၆၄ ၇၂၆၅ ၇၂၆၆ ၇၂၆၇ ၇၂၆၈
 -နှစ်ပတ်ပြည့်- သွားလိမ့်မည်- အနှစ်ပတ်ပြည့်- -နှစ်ပတ်ပြည့်- အသစ် -အိမ်- တည်ဆောက်ခဲ့-

:၇၂၆၉ ၇၂၇၀ ၇၂၇၁ ၇၂၇၂ ၇၂၇၃ ၇၂၇၄ ၇၂၇၅ ၇၂၇၆
 အနှစ်ပတ်ပြည့်- အခင်း -နှစ်ပတ်ပြည့်- -စစ်ပွဲ- သလောင်း- -မတည် -သူ-၏အိမ်-

ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရား သခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်၍ အပ်ပါလစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သ၍ အခင်း သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။

၇၂၇၇ ၇၂၇၈ ၇၂၇၉ ၇၂၈၀ ၇၂၈၁ ၇၂၈၂ ၇၂၈၃ ၇၂၈၄ ၇၂၈၅
 သွားလိမ့်မည်- အသီးအနှံခံစားခဲ့- -နှစ်ပတ်ပြည့်- စပျစ်ခွက် စိုက်ခဲ့- -အရာ- -လူ -နှစ်ပတ်ပြည့်-

6

၇၂၈၆ ၇၂၈၇ ၇၂၈၈ ၇၂၈၉ ၇၂၉၀ ၇၂၉၁ ၇၂၉၂ ၇၂၉၃
 အခင်း -နှစ်ပတ်ပြည့်- -စစ်ပွဲ- သလောင်း- -မတည် -သူ-၏အိမ်- -နှစ်ပတ်ပြည့်-

:၇၂၉၄
 သူ-ကိုယူလိမ့်မည်-

စပျစ်ခွက်ကို စိုက်၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သ၍ အခင်းသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။

၇၂၉၄ ၇၂၉၅ ၇၂၉၆ ၇၂၉၇ ၇၂၉၈ ၇၂၉၉ ၇၃၀၀ ၇၃၀၁ ၇၃၀၂
 သွားလိမ့်မည်- သူမီး-ကိုယူခဲ့- -နှစ်ပတ်ပြည့်- မိန်းမ စိတ်ကြိုက်ခဲ့- -အရာ- -လူ -နှစ်ပတ်ပြည့်-

7

၇၃၀၃ ၇၃၀၄ ၇၃၀၅ ၇၃၀၆ ၇၃၀၇ ၇၃၀၈ ၇၃၀၉ ၇၃၁၀
 အခင်း -နှစ်ပတ်ပြည့်- -စစ်ပွဲ- သလောင်း- -မတည် -သူ-၏အိမ်- -နှစ်ပတ်ပြည့်-

:၇၃၁၁
 သူမီး-ကိုယူလိမ့်မည်-

မိန်းမနှင့်လက်ထပ်၍ မသိမ်းရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သ၍ အခင်းသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကမြည်။

ၵၢ်ကွဲၵ်း
 -နွံပဏ္ဍိတကဏ္ဍိမ္မိမ္မိ-သုတို
[H0559](#)

ဝဲဗုဂ္ဂ
 -လူမုး
[H0413](#)

-လဲ
 -သို
[H1696](#)

ဂဗ္ဘု
 -ပဏ္ဍိတကဏ္ဍိ
[H1696](#)

ဝဲဗုဗုဗု
 -သီတပ်မုး
[H7860](#)

ဝဲဗုဗုဗု
 -နွံထပ်ကဏ္ဍိမ္မိမ္မိ-သုတို
[H3254](#)

သဗ္ဗု
 -နွံပဏ္ဍိတကဏ္ဍိမ္မိမ္မိ-သု
[H7725](#)

ဝဲဗု
 သွားလိမ္မိမ္မိ-သု
[H3212](#)

ဝဲဗု
 -နွံလိမ္မိမ္မိ-သု
[H3824](#)

ဝဲဗု
 -နွံနွံညိသဗ္ဗ
[H7390](#)

ဝဲဗု
 ကဏ္ဍိကဏ္ဍိသဗ္ဗ
[H3373](#)

ဝဲဗု
 -လူ
[H0376](#)

ဝဲဗု
 -မညိသု
[H4310](#)

ဝဲဗု
 သု-ဧညိအစိကဏ္ဍိမ္မိမ္မိ-
[H0251](#)

ဝဲဗု
 -သု-ဧညိလိမ္မိမ္မိ-သု
[H3824](#)

ဝဲဗု
 -ကိ
[H0853](#)

ဝဲဗု
 အနုအုမဗ္ဗိလိမ္မိမ္မိ
[H4549](#)

ဝဲဗု
 -မ
[H3808](#)

ဝဲဗု
 -သု-ဧညိအစိကဏ္ဍိမ္မိမ္မိ-သို
[H4310](#)

: ဝဲဗု
 -သု-ဧညိလိမ္မိမ္မိ-ကွဲသို
[H3824](#)

တဖန်လည်း၊ ဗိုလ်တိုက ကဏ္ဍိကဏ္ဍိသဗ္ဗ သဘဏ္ဍိကဏ္ဍိ စိတ်ပျက်သဗ္ဗလူလျှင်၊ မိမိအိမ်သို ပဏ္ဍိတကဏ္ဍိပါလစေ။ သိုမဟုတ်လျှင် ထိုသုစိတ်ပျက်သကဲ့သို သုဧညိအစိကဏ္ဍိမ္မိမ္မိ စိတ်ပျက်ကဏ္ဍိမ္မိမ္မိဟု စိုးရိမ် စရာရှိသည်ဟု လူမုးတိုအား ပဏ္ဍိတကဏ္ဍိမ္မိမ္မိ။

ဝဲဗု
 -လူမုး
[H0413](#)

-လဲ
 -သို
[H1696](#)

ဂဗ္ဘု
 -ပဏ္ဍိတကဏ္ဍိ
[H1696](#)

ဝဲဗု
 -သီတပ်မုး
[H7860](#)

ဝဲဗု
 -သီတပ်မုး-ဧညိအစိကဏ္ဍိမ္မိမ္မိ-မု
[H3615](#)

ဝဲဗု
 -နွံပဏ္ဍိတကဏ္ဍိမ္မိမ္မိ
[H1961](#)

ဝဲဗု
 -လူမုး

: ဝဲဗု
 -အထိပ်-ဗ္ဗ

ဝဲဗု
 -အထိပ်-ဗ္ဗ

ဝဲဗု
 တပ်မုး

ဝဲဗု
 စစ်သုနာယကမုး
[H8269](#)

ဝဲဗု
 -နွံခန့်အပ်ကဏ္ဍိမ္မိမ္မိ-သုတို

ဗိုလ်တိုသည် လူမုးတိုအား ထိုသိုပဏ္ဍိတကဏ္ဍိမ္မိမ္မိ တပ်မုးတိုသည် လူမုးကို စစ်ချီစရေကဏ္ဍိမ္မိမ္မိ။

ဝဲဗု
 -သု-သို
[H0413](#)

ဝဲဗု
 -နွံခဏ္ဍိလိမ္မိမ္မိ-သဗ္ဗ
[H7121](#)

ဝဲဗု
 -သု-အပဏ္ဍိ

ဝဲဗု
 -တိုက်ခိုက်ရန်

ဝဲဗု
 မို

-လဲ
 -သို
[H0413](#)

ဝဲဗု
 ချဉ်ကပ်လျှင်-သဗ္ဗ
[H7126](#)

ဝဲဗု
 -အကယ်၍-

: ဝဲဗု
 -နွံမိးသာချမ်း-အတွက်
[H7965](#)

သဗ္ဗသည် မိုဏ္ဍိတမိုဏ္ဍိ တိုက်ခဏ္ဍိဗ္ဗ ချဉ်း သဗ္ဗအခါ၊ စစ်ဏ္ဍိမ္မိမ္မိအကဏ္ဍိမ္မိမ္မိကို ဟစ်ကဏ္ဍိမ္မိမ္မိ။

ဝဲဗု
 -သဗ္ဗ-အတွက်

ဝဲဗု
 -နွံဖွင့်လိမ္မိမ္မိ-သု-ဧညိ

ဝဲဗု
 ပဏ္ဍိတကဏ္ဍိမ္မိမ္မိ-သဗ္ဗ-ကို

ဝဲဗု
 နွံမိးသာချမ်း
[H7965](#)

ဝဲဗု
 -အကယ်၍

ဝဲဗု
 -နွံပဏ္ဍိတကဏ္ဍိမ္မိမ္မိ
[H1961](#)

ဝဲဗု
 -သဗ္ဗ-အတွက်

ဝဲဗု
 ဖဏ္ဍိကဏ္ဍိမ္မိမ္မိ
[H1961](#)

ဝဲဗု
 -သု-ဗ္ဗ

ဝဲဗု
 -သု-ဗ္ဗ-တွဲဧညိ-
[H4672](#)

ဝဲဗု
 -လူမုး

ဝဲဗု
 ခပ်သိမ်းသဗ္ဗ-
[H3605](#)

ဝဲဗု
 -နွံပဏ္ဍိတကဏ္ဍိမ္မိမ္မိ
[H1961](#)

: ဝဲဗု
 -နွံအစဏ္ဍိခံလိမ္မိမ္မိ-သဗ္ဗ-ကို
[H5647](#)

ဝဲဗု
 -လုပ်ခဲ-အတွက်
[H4522](#)

ထိုမိုဏ္ဍိသည် စစ်ဏ္ဍိမ္မိမ္မိပဏ္ဍိတကဏ္ဍိမ္မိမ္မိ ပဏ္ဍိတကဏ္ဍိမ္မိမ္မိ မိုဏ္ဍိခါးကို ဖွင့်ထားလျှင်၊ ထိုမိုဏ္ဍိရှိသဗ္ဗအပဏ္ဍိတကဏ္ဍိမ္မိမ္မိ သဗ္ဗ သဗ္ဗအား အခွန်ပဏ္ဍိတကဏ္ဍိမ္မိမ္မိ သဗ္ဗအမုးကို ထမ်းရကဏ္ဍိမ္မိမ္မိ။

ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ
 -သင့်-နှင့်အတူ -နှင့်ပုဂ္ဂိုလ်-သို့-၏ -သင့်-နှင့်အတူ နိမ့်သာချမ်းပုဂ္ဂိုလ်မည်-သူ -မ -နှင့်အကယ်၍-
[H3808](#)

12

ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ
 -သူ-အပေါ် -နှင့်ဝိုင်းရံလိမ့်မည်-သင် စစ်ပွဲ
[H4421](#)

သို့မဟုတ် စကားပရိမုဒြာဘဲ သင့်ကို စစ်တိုက် လျှင်၊ ထိုမျိုးကို ဝိုင်းထား၍၊

ၿ်းပွဲ
 -နှင့်ရိုက်လိမ့်မည်-သင် -သင့်-၏လက်-၌ သင်-၏ဘုရားသခင် ထာဝရဘုရား -နှင့်သူ-ကိုပေးလိမ့်မည်-သူ
[H5221](#) [H3027](#) [H0430](#) [H3068](#) [H5414](#)

13

ၿ်းပွဲ
 ထားခင်း-နှင့်ခမ်း -လပ်-အပေါ် -သူ-၏ယောက်ျားများ ခပ်သိမ်းသေ- -ကို
[H2719](#) [H6310](#) [H2138](#) [H3605](#) [H0853](#)

သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကံဖြစ်သည်။

ၿ်းပွဲ
 ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ
 ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ ၿ်းပွဲ
[H1961](#) [H3605](#) [H0929](#) [H2945](#) [H0802](#) [H7535](#)

14

ၿ်းပွဲ
 -နှင့်ပုဂ္ဂိုလ်-သို့-ခွဲလိမ့်မည်-သင် ယူလိမ့်မည်-သင် -သူ-၏လက်ယက်ပစ္စည်း ခပ်သိမ်းသေ- -မျိုး
[H0962](#) [H7998](#) [H3605](#)

ၿ်းပွဲ
 -အရာ -သင်-၏ရန်သူများ သင်-၏ရန်သူများ-၏စူးပွဲသောအသီးအနှံ -ကို -နှင့်စားကံဖြစ်မည်-သင်
[H0341](#) [H7998](#) [H0853](#) [H0398](#)

ၿ်းပွဲ
 -သင့်-အား သင်-၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၏
[H0430](#) [H3068](#) [H5414](#)

မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မျိုးဥစ္စာတို့ သော ဥစ္စာရှိသမျှကို ကိုယ်ဘိုသိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှ ရသော ဥစ္စာကို စားရမည်။

ၿ်းပွဲ
 -မ- -အရာ အလွန် -သင့်-ထက် -အလွန်သော -မျိုးများ -ခပ်သိမ်းသေ- ပုဂ္ဂိုလ်မည်-သင် -ထိုကဲ့သို့
[H3808](#) [H3966](#) [H7350](#) [H3605](#)

15

ၿ်းပွဲ
 -သူတို့ -၍ -တိုင်းတပါးသားများ- -မျိုးများ-မှ
[H2007](#) [H0428](#)

ဤလူမျိုးနုသော မြို့တပါး သင်နှင့်ဝေးသော မြို့သမျှတို့အား ထိုသို့ပုဂ္ဂိုလ်မည်။

ၿ်းပွဲ
 ပေးတော်မူသည် သင်-၏ဘုရားသခင် ထာဝရဘုရား -အရာ -၍ -လူမျိုးများ -မျိုးများ-မှ -သာလျှင်
[H5414](#) [H0430](#) [H3068](#) [H0428](#) [H7535](#)

16

ၿ်းပွဲ
 အသက်ရှိသူ ခပ်သိမ်းသေ- အသက်ရှင်လိမ့်မည်-သင် -မ အမွေ -သင့်-အား
[H5397](#) [H3605](#) [H2421](#) [H3808](#) [H5159](#)

သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့၊ ဤလူမျိုးနုရောမျိုးဥစ္စာ အသက်ရှင်သော လူသတ်တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။

ၵၷၵၷၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷၵၷၵၷ	ၵၷၵၷၵၷ	ၵၷ
-နွံအမဓာရ်လူမျိုး	-ဟံတုတိုင်လူမျိုး	သူတု-ကိုကျိန်ကျိန်ရမည်-သင်	ကျိန်ကျိန်ပိၼ်	-အကခြင်းမူကား-
H0567	H2850			

ကၵာ	ၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷၵၷ
ထာဝရဘုရား	မာကဗြးတဓ်မူ၏-သင်-ကို	-က့သို	-နွံသဘုသိလူမျိုး	-ဟံဝိလူမျိုး	-နွံဖရိဇီလူမျိုး	-ခါနာနလူမျိုး
H3068	H6680		H2983	H2340	H6522	

: ၵၷၵၷၵၷ
သင်-၏ဘုရားသခင်
[H0430](#)

| ဟံတုတိုလူ၊ အာမဓာရ်လူ၊ ခါနန်လူ၊ ဖရေဇီလူ၊ ဟံဝိလူ၊ ယဗေသိ လူတုသည် မိမိတုဘုရားများ၌ ပုဗြဓာ စက်ဆုပ်ရွံရှာဘွယ်အမုတုကို သင်အား သွန်သင်၍၊

ၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷၵၷ	-ၵၷ	ၵၷၵၷ	ၵၷၵၷ
-က့သိုခပ်သိမ်း	-ပုဗြန်	-သင်တု-ကို	သင်ကဗြးကဗြးမိမိမည်-သူတု	-မ-	-အရာ	-အကခြင်းမူ
H3605		H0853	H3925	H3808		H4616

ၵၷၵၷၵၷၵၷ	ၵၷၵၷၵၷၵၷ	ၵၷၵၷ	ၵၷၵၷ	ၵၷၵၷၵၷ
-နွံအပဗြကူးလွန်ကဗြးမိမိမည်-သင်တု	-သူတု-၏ဘုရားများ-အတွက်	ပုဗြ-သူတု	-အရာ	သူတု-၏ရွံရှာဖွယ်ရာများ
H2398	H0430			H8441

၀ : ၵၷၵၷၵၷ ၵၷၵၷၵၷ
— သင်တု-၏ဘုရားသခင် -ထာဝရဘုရား-ကိုဆန်
[H0430](#) [H3068](#)

| သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပဗြမှားမည်အကခြင်း သင်၏ဘုရားသခင် ထာဝရ ဘုရားမှာထားတဓ်မူသည်အတိုင်း၊ ထိုလူမျိုးအပခင်းတို ကို ရှင်းရှင်းဖျက်ဆီးရမည်။

ၵၷၵၷၵၷ	ၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷ	ၵၷၵၷ	ၵၷ	ၵၷၵၷ	ၵၷ	
-သိမ်းယူရန်	-သူ-အပခါ	-တိုက်ခိုက်ရန်	များသဓာ	ရက်များ	မိၼ်	-သို	ဝိုင်းရံလျှင်-သင်	-သဓာအခါ-
H8610				H3117		H0413		

ၵၷၵၷ	ၵၷၵၷ	ၵၷၵၷၵၷ	ၵၷၵၷ	ၵၷ	ၵၷၵၷ	ၵၷ
ပုဆဲ	-သူ-အပခါ	-သူ-အပခါထစ်တင်ရန်	သူ-၏သစ်ပင်များ	-ကို	ဖျက်သိမ်းလိမ့်မည်-သင်	-မ
H1631		H5080	H6086	H0853	H7843	H3808

ၵၷ	ၵၷၵၷ	ၵၷ	ၵၷၵၷ	ၵၷ	ၵၷ	ၵၷ
-အကခြင်းမူကား	ခုတ်လိမ့်မည်-သင်	-မ	-နွံသူ-ကို	စားလိမ့်မည်-သင်	-သူ-မှ	-အကခြင်းမူကား
	H3772	H3808	H0853	H0398		

: ၵၷၵၷၵၷ	ၵၷၵၷ	ၵၷၵၷ	ၵၷၵၷ	ၵၷ	ၵၷၵၷ
-ဝိုင်းရံ-၌	-သင်ရှု-မှ	-လာရန်	-လယ်ပဗြ	သစ်ပင်	-လူ
H4692	H6440	H0935		H6086	H0120

| သင်သည် မိၼ်စုံတမိၼ်တို တိုက်ယူခဗြးဗြးကဗြးမိမိမိမိ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖဗြ် ရ။ မဗြ်ပခါက်သဓာ အပင်တိုသည် လူအသက်မွေးဘိုရာ ဖဗြ်သဓာကဗြး အသီးကိုသာ စားရမည်။ မိၼ်တို ဝိုင်းထားရာ အမုကို ဆဓာင်၍ အပင်ကို မလှဲရ။

אָה	אָה	מֵאָכֵל	עָן	לֹא-	כִּי-	עֲרָגָה	רָשָׁא	עָן	קָרָא
-သူ-ကို	သူ	အစားအသီး	သစ်ပင်	-မ-	-အကယ်၍-	သင်သိလျှင်-သူ	-အရာ-	သစ်ပင်	-သာလျှင်
H0853	H1931	H3978	H6086	H3808		H3045		H6086	H7535
הָעֵרָה	עַל-	רָצוֹן	תְּנוּבָה			תְּנוּבָה		תְּנוּבָה	
-မျိုး	-အပေါ်	ဝိုင်းရံ	-နှင့်တည်ဆောက်လိမ့်မည်-သင်			-နှင့်ခုတ်လိမ့်မည်-သင်		ဖျက်သိမ်းလိမ့်မည်-သင်	
		H4692	H1129			H3772		H7843	
	ב	הַתְּרוּבָה	עָן	הַתְּנוּבָה	תְּנוּבָה	הַתְּנוּבָה	אָה	רָשָׁא	
	-	သူ-၏ကျဆင်းခြင်း	-အထိ	စစ်ပွဲ	-သင့်-နှင့်အတူ	ပျဉ်း	ထို	-အရာ-	
		H3381	H5704	H4421			H1931		

| သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမျိုးကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။